

လျှမ်းပိတ် နဝါ <shan: pheit> ①溢满 ②闪烁
 လျှမ်းဖြာ နဝါ <shan: phya> (光芒)四射,四散
 လျှမ်းဖြန်း ကါ <shan: phyan> 瞎扯,胡乱编造: မသိလျက်
 ~ မပြောနှင့်။ 不知道别乱说。
 လျှမ်းလျှမ်းတက် ကဝါ <shan: shan: tet> ①极其富裕地: ~
 ချမ်းသာကြွယ်ဝတယ်။ 极有钱。②辉煌地,发亮地: ~အရောင်
 လက်သည်။ 闪闪发光。
 လျှမ်းလျှမ်းတောက် I နဝါ <shan: shan: taut> 辉煌的, ~
 မိန့်ခွန်း: 出色的演讲 II ကဝါ <shan: shan: taut> 辉
 煌地: ~ နာမည်ကြီးတယ်။ 极负盛名。 / ~ ကောင်းမွန်လှ
 သောစာပေမျိုး: 很卓越的文学作品
 လျှမ်းလျှမ်းထ ကါ <shan: shan: hta> 光芒四射,光辉夺目
 လျှမ်းလျှမ်းဝေ နဝါ <shan: shan: wei> 富裕,茂盛: ပန်းတွေ
 ~ နေတယ်။ 鲜花烂熳。
 လှ နါ <hlwa> 锯: သံပြတ် ~ 钢锯 / သစ်သား ပြတ် ~
 木锯 / နှစ်ဖက် ~ 双刃锯 / နှစ်ဖက်ဆွဲ ~ 拉锯
 လှခါးပတ် နါ <hlwa' g- bat> 带锯
 လှစာ နါ <hlwa' za> 木屑,锯末
 လှစာထုံး နါ <hlwa' za don> 圆木
 လှစာမုန့် နါ <hlwa' za hmon> = လှစာ
 လှစာသစ် နါ <hlwa' za thit> 圆木
 လှစား ကါ <hlwa' sa> (木头)吃锯: လှစားသူး။ (木头)
 不吃锯。
 လှစက် နါ <hlwa' zet> ①锯木厂 ②电锯
 လှစင် နါ <hlwa' zin> 锯木架
 လှစွယ် နါ <hlwa' zwe> 锯齿
 လှဆိုင် နါ <hlwa' zain> 一对拉锯的工人
 လှဆွဲ ကါ <hlwa' hswe> 用大锯锯
 လှတိုက် ကါ <hlwa' tait> 用锯锯
 လှတွင်း ကါ <hlwa' dwin> = လှစင်
 လှထိုး ကါ <hlwa' hto> = လှဆွဲ
 လှထောင် နါ <hlwa' daun> 锯木作坊主
 လှပတ် ကါ <hlwa' pat> 锯圆形或弧形口子
 လှပျဉ် နါ <hlwa' byin> 锯好的木板
 လှပယ် နါ <hlwa' be> 锯齿修整器
 လှမြီးပိုး နါ <hlwa' myi: bo> 【动】叶蜂 (saw-fly)
 လှပိုင်း နါ <hlwa' wain> 圆盘锯
 လှသမား နါ <hlwa' dh-ma> 锯木工
 လှသွား နါ <hlwa' dhwa> 锯齿
 လှသွား ကြေ ကါ <hlwa' dhwa: kywei> 锯齿被弄坏(断)
 လှသွားစိပ် နါ <hlwa' dhwa: zeit> 锯齿
 လှသွားဖော် ကါ <hlwa' dhwa: phaw> 开锯齿(将锯齿铤
 尖并向两边扳出)
 လှ I ကါ <hlwa> ①切成薄片: နိုး~တယ်။ 削竹蔑。 / ဝားနဲ့

~တယ်။ 用刀切成片。③(喻)运用智慧: သူ့နေရာနှင့်သူ့ညက်
 ကို~၍သုံးရတယ်။ 必须随机应变。 II နဝါ <hlwa> (喻)机灵,
 ပါးလိုက်တာ ~ နေတယ်။ 机灵极了。 III ဝါ <hlwa> 层; 张
 လှချင်း I နါ <hlwa gyin> 单层(布,衣服等) II နဝါ
 <hlwa gyin> 单层的
 လှချင်းစောင် နါ <hlwa gyin: zaun> 单层毯
 လှချင်းဖိနပ် နါ <hlwa gyin: ph-hnat> 单层的薄底鞋,薄
 底鞋
 လှဖိနပ် နါ <hlwa ph-hnat> 薄底鞋
 လှား I နါ <hlwa> 盾,盾牌 II ကါ <hlwa> ①跨过,
 越过: ~ ကျော်သည်။ 跨过。 / ခုန် ~ သည်။ 跳跃。③平摊
 开,晾开来: အဝတ်တွေ ~ လိုက်။ 把衣服晾起来吧! / ည
 ~ ထားလျှင်မနက်ခြောက်တာပဲ။ 晚上摊开晾着明早就干了。
 လှားကနဲ ကဝါ <hlwa: g-ne> 迈开双腿: ~ ခုန်ချလိုက်တယ်။
 伸开双腿跳下来。
 လှားကျော် ကါ <hlwa: kyaw> 跨过,克服
 လှားကွန့် ကါ <hlwa: kun> (光)闪耀,闪亮
 လှားခုန် ကါ <hlwa: khon> 跨越
 လှားတံခွန် နါ <hlwa: d-gun> 傲气
 လှားတက် ကါ <hlwa: tet> 跨上
 လှားထောင် ကါ <hlwa: htaun> = ထောင်လှား / မာန်မာန် ~
 သည်။ 趾高气扬。
 လှားပ ကါ <hlwa: pa> = ပလှား
 လှားလှား ကဝါ <hlwa: hlwa> ①一层层地: အသား ~
 ကွာသွားသည်။ (木头)一片片地剥落下来。③跳跃地,
 ~ခုန်တယ်။ 跳跃。
 လှဲ ကါ <hlwe> ①转(过脸): သူကမျက်လုံး ~ သွားပြီးကန်ရေ
 ပြင်ဆီငေးကြည့်နေ၏။ 他转过脸凝视着湖面。②摇晃,摆动:
 ပုခက် ~ သည်။ 摇动摇篮。 / ခန်း ~ သည်။ 打秋千。 / တ
 အား ~ သည်။ 使劲地摆动。③移交(工作): ကိုယ်စား
 လှယ် ~ သည်။ 交给代理人。④汇(钱): ပိုက်ဆံကိုစာတိုက်က
 နေပြီး ~ လိုက်သည်။ 由邮局汇去款项。⑤分(水): ရေ ~
 သည်။ 分水。 / တံတားပြင်နေသည့်လမ်း ~ ပြီးမောင်ပါ။ 前边
 修桥车辆绕行。 / စကား ~ ဖစ်သည်။ 把话头引开。
 လှဲကမ်း ကါ <hlwe: kan> = လှဲဖယ်
 လှဲကျော် ကါ <hlwe: kyaw> 滑越
 လှဲကျယ် နါ <hlwe: gye> 【物】振幅,幅
 လှဲကြိုင် ကါ <hlwe: kyin> = လှဲဖယ်
 လှဲချ ကါ <hlwe: khya> 推卸,把……放到别人头上去:
 ကိုယ်အပြစ်ကိုသူများအပေါ် ~ မနေပါနဲ့။ 别把自己的过失推
 到别人头上。
 လှဲချော် ကါ <hlwe: khyaw> = လှဲဖယ်
 လှဲချင်း နါ <hlwe: gyin> 摇篮曲
 လှဲချိန် နါ <hlwe: gyein> (摆)的周期